

ATS use data collection in Myanmar

Background

- 1st Myanmar SMART Workshop (December 2009)
 - Needs Identified
 - Treatment data collection
 - Forensic capacity strengthening
- 2nd Myanmar SMART Workshop (May 2010)
 - Follow-up to 1st Workshop
 - ATS Treatment forum (UNODC/CCDAC/MOH)
 - Data collection form established
 - Reporting frequencies and timelines established

Data collection form (Myanmar)

**စိတ်ကြွေးသွပ်ဆေးသုံးစွဲခြင်းနှင့်စပ်ဆိုင်သော
အချက်အလက်များကောက်ခံရန် မေးခွန်းလွှာ**

အပိုင်း (က) - ကိုယ်ရေးအကျဉ်း

၀ ကျား ၀ မ

၁။ နံပါတ်

၂။ အသက်

၃။ ပညာအရည်အချင်း

၄။ အလုပ်အကိုင်

အပိုင်း (ခ) - စိတ်ကြွေးသွပ်ဆေး/မူးယစ်ဆေးသုံးစွဲမှုရာဇဝင်

၁။ စိတ်ကြွေးသွပ်ဆေး/မူးယစ်ဆေး တစ်ခုခုကို
 ပုံမှန်သုံးစွဲသူ
 မုံ့ရန်ရုံသာသုံးစွဲသူ

၂။ စိတ်ကြွေးသွပ်ဆေး/မူးယစ်ဆေးဝါးများကို တစ်မျိုးထက်မက သုံးစွဲသူ
 ဟုတ်ပါသည်
 မဟုတ်ပါ

၃။ စိတ်ကြွေးသွပ်ဆေးသုံးစွဲရာတွင် အသုံးပြုသော နည်းလမ်းများမှာ
 ဖျံ့ချခြင်း
 ရှူသွင်းခြင်း
 သွေးကြောထဲသို့ထိုးသွင်းခြင်း

၄။ စိတ်ကြွေးသွပ်ဆေးသုံးစွဲခဲ့သော စုစုပေါင်းသက်တမ်း (ရက်/လ/နှစ်)ခန့်

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ခြစ်ဖျက်ခြင်းနှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး
 တာကွယ်ရေး ဗဟိုဏ်ာရီတို့၊ ကျွမ်းမာရေးစနစ်ဦးစွာနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများတို့၏ သဘောတူညီချက်ဖြင့်
 ဤမေးခွန်းလွှာအား ပြုလုပ်ထားခြင်းဖြစ်ပါသည်။

၅။ နေထိုင်သုံးစွဲသော စိတ်ကြွေးသွပ်ဆေးပမာဏ (ဆေးပြား၊ အလေးချိန်၊ အရွယ်
 သည်)

၆။ စိတ်ကြွေးသွပ်ဆေး/မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ယခင်ပြင်ခါက်ကုသခဲ့ဘူးသူ
 ဟုတ်ပါသည်
 မဟုတ်ပါ

အပိုင်း (ဂ) - ဆေးကုသခံယူမှု

၁။ စိတ်ကြွေးသွပ်ဆေး/မူးယစ်ဆေးစွဲမှုအတွက် ယခင်ဆေးကုသမှု ခံယူခဲ့ဘူးခြင်း
 ရှိပါသည်
 မရှိပါ

၂။ (ယခင်ကုသခံယူခဲ့ဘူးခြင်းရှိပါက) ဆေးကုသမှုကို အောက်ပါ ဝန်ဆောင်မှုပေးရာနေရာများတွင်
 ကုသခံယူခဲ့သည်။
 အထူးမူးယစ်ဆေးဖြတ်ကုသဆေးရုံ/ကုသဆောင် (Drug Treatment Centre)
 အထွေထွေဆေးရုံများရှိ စိတ်ရောဂါအထူးကုဌာန (Psychiatric ward)
 အထွေထွေဆေးရုံကြီးများ
 HIV နှင့် မူးယစ်ဆေးစွဲအန္တရာယ်လျှော့ချရေးဆေးခန်း (Drop-In Centre)
 တိုင်းရင်းဆေးရုံ/ရိုးရာ ကုထုံးများ
 ဘုန်းကြီးကျောင်း/ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များ
 မိမိကိုယ်ကို ကုသခြင်း

၃။ HIV ရိုး ကူးစက်ခြင်း ခံနေရသူ
 ဟုတ်ပါသည်
 မဟုတ်ပါ

ဤမေးခွန်းလွှာအား ဖြည့်စွက်ပေးသော
 ဝန်ထမ်းအမည်
 နေ့ရက်
 နေရာ (ဦးနှယ်)

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ခြစ်ဖျက်ခြင်းနှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး
 တာကွယ်ရေး ဗဟိုဏ်ာရီတို့၊ ကျွမ်းမာရေးစနစ်ဦးစွာနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများတို့၏ သဘောတူညီချက်ဖြင့်
 ဤမေးခွန်းလွှာအား ပြုလုပ်ထားခြင်းဖြစ်ပါသည်။

Data collection form (translation)

Demographic

(1) Age
(2) Gender
(3) Highest education achieved
(4) Occupation

Behavioral

(1) User type
 Regular Occasional

(2) Poly-drug user
 Yes No

(3) Route of administration
 Swallow Smoke Inject

(4) Duration of use
_____ (days/ months / years)

(5) Amount use per day
_____ (pills / gram / size)

(6) Past record on conviction for drug-related crime
 Yes No

Treatment seeking behavior

(1) Past record on receiving treatment
 Yes No

(2) If "Yes", select the type of facility where treatment was received
 Drug Treatment Centre
 Psychiatric Ward of general hospitals
 General hospitals
 Drop-in-Centre
 Traditional healing method
 Monastery, church, etc., (Religious institutions)
 Self treatment

(3) Infected by HIV
 Yes No

<i>Completed by</i>	
Name
Date
Address


Who contributes data

- Ministry of Health through country-wide Drug Treatment Centre network
 - 69 DTCs around the country
- UNODC/NGOs through Drop-in-Centres
 - 16 DICs (mostly in Shan State)
- Myanmar Anti-Narcotics Association (MANA)
 - 9 DICs (mostly in Shan State)

Division of labour

- MOH/UNODC/NGOs and MANA collect the data
- CCDAC provides analysis with the assistance of Global SMART Programme

Development timeline



Some useful findings

- Over 400 records are processed by the end of May 2011
- Majority of respondents are poly-drug users
- Majority of ATS-only users do not seek treatment
- All respondents used methamphetamine pill with smoking (inhaling) being the most common route of administration